



၁ မြို့သက္ကရာဇ်

၁၈၈၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

၁၈

1871
NAT

Handwritten text in Khmer script, likely a historical document or manuscript. The text is written in a cursive style and covers the majority of the page. It appears to be a list or a series of entries, possibly related to land or administrative matters, given the context of the archival stamp.

[illegible]

[illegible]

(Faint handwritten Burmese script across five horizontal lines)

[illegible]

၁။ အဘယ့်ကြောင့် ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၂။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၃။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၄။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၅။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၆။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၇။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၈။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၉။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း
 ၁၀။ ဤသို့ နာကျင်သနားစွာ ခံစားရသနည်း

[illegible][illegible][illegible]

Handwritten text in Burmese script, likely a historical document or manuscript. The text is written in a cursive style and spans across the page. It appears to be a list or a series of entries, possibly related to a royal decree or a historical record. The script is dense and fills most of the page.

၁၀၁
 ၁၀၂
 ၁၀၃
 ၁၀၄
 ၁၀၅
 ၁၀၆
 ၁၀၇
 ၁၀၈
 ၁၀၉
 ၁၁၀
 ၁၁၁
 ၁၁၂
 ၁၁၃
 ၁၁၄
 ၁၁၅
 ၁၁၆
 ၁၁၇
 ၁၁၈
 ၁၁၉
 ၁၂၀
 ၁၂၁
 ၁၂၂
 ၁၂၃
 ၁၂၄
 ၁၂၅
 ၁၂၆
 ၁၂၇
 ၁၂၈
 ၁၂၉
 ၁၃၀
 ၁၃၁
 ၁၃၂
 ၁၃၃
 ၁၃၄
 ၁၃၅
 ၁၃၆
 ၁၃၇
 ၁၃၈
 ၁၃၉
 ၁၄၀
 ၁၄၁
 ၁၄၂
 ၁၄၃
 ၁၄၄
 ၁၄၅
 ၁၄၆
 ၁၄၇
 ၁၄၈
 ၁၄၉
 ၁၅၀
 ၁၅၁
 ၁၅၂
 ၁၅၃
 ၁၅၄
 ၁၅၅
 ၁၅၆
 ၁၅၇
 ၁၅၈
 ၁၅၉
 ၁၆၀
 ၁၆၁
 ၁၆၂
 ၁၆၃
 ၁၆၄
 ၁၆၅
 ၁၆၆
 ၁၆၇
 ၁၆၈
 ၁၆၉
 ၁၇၀
 ၁၇၁
 ၁၇၂
 ၁၇၃
 ၁၇၄
 ၁၇၅
 ၁၇၆
 ၁၇၇
 ၁၇၈
 ၁၇၉
 ၁၈၀
 ၁၈၁
 ၁၈၂
 ၁၈၃
 ၁၈၄
 ၁၈၅
 ၁၈၆
 ၁၈၇
 ၁၈၈
 ၁၈၉
 ၁၉၀
 ၁၉၁
 ၁၉၂
 ၁၉၃
 ၁၉၄
 ၁၉၅
 ၁၉၆
 ၁၉၇
 ၁၉၈
 ၁၉၉
 ၂၀၀

